

ဝသုန္ဒရီ သက်သေ

အရှင်ကေလာသ
မတ် ၆၊ ၂၀၁၆။

ဘုန်းဘုန်းရဲ့ သြကာသ ခက်ဆစ်ကို ဝက်ဘ်ဆိုက်မှ ကူးယူပြီး အဓိပ္ပာယ်များကို လေ့လာ မှတ်သားနေပါသည်။ ရှေးမူဟောင်း အမျှဝေကဗျာကို ရှင်းရာမှာ ‘ဝသုန္ဒြေ = ပံသု = သိလာ = မြေကြီး’ဟု စကားလုံး သုံးခုလုံးကို အဓိပ္ပာယ် အတူတူ ဆိုထားပါသည်။ ‘မြတ်စွာဘုရားသည် ဖောဓိညောင်ပင် အောက်၌ မာနတ်ကို အောင်မြင်ရန် မြေကြီးကို သက်သေ ပြုသောအခါ ဝသုန္ဒရီ နတ်သမီးက သက်သေခံ၏’ဟု ကြားဖူးပါသည်။

ထို့ကြောင့် မြေကြီးက သက်သေခံသည်လား၊ ဝသုန္ဒရီ နတ်သမီးက သက်သေ ခံသည်လား ဆိုတာကို ရှင်းပြပေးစေလို ပါသည် ဘုန်းဘုန်း။

သန်းသန်းဆင့်

မာရ်နတ်ကြီး စစ်သည် ဗိုလ်ပါတွေနဲ့ အတူ အနီးသို့ ချဉ်းကပ်လာစဉ် ဘုရားလောင်းက လက်ကို ဆန့်တန်းပြီး (ဟတ္ထံ ပဿာရေတိ) ‘သစ်တုံးကဲ့သို့ လှုပ်ရှားမှုမဲ့သည့် ဤမဟာပထဝီ မြေကြီးသည်သာလျှင် ငါ ဖြည့်ဆည်းပြီးသော ပါရမီဆယ်ပါး၏ သက်သေတည်း’လို့ မိန့်တော်မူတဲ့အခါ မြေကြီးက သက်သေခံပုံကို ..

‘မြေကြီးသည် သံချောင်းဖြင့် ကြေးခွက်ကို ရိုက်ခတ်သကဲ့သို့ အရာသော အသံ အထောင်သော အသံ တို့ဖြင့် မြည်ဟည်း၍ သွက်သွက်ခါ လှုပ်ရှားလျက် မာရ်စစ်သည် အပေါင်းကို စကြဝဠာ၏ အစွန်းသို့ ရောက်စေ၏။

မဟာပထဝီ တာဝဒေဝ အယဒဏ္ဍေန ပဟတံ ကံသ တာဠိ ဝိယ ရဝသတံ ရဟသဟသံ မုဉ္ဇမာနာ ဝိရဝိတွာ ပရိဝတ္တမာနာ မာရဗလံ စက္ကဝါဠမုဝဋိယံ မုဉ္ဇနမကာသိ။ (မ-ဋ္ဌ ၂၊ ၈၉)။

မြေကြီးသည် ငါကား သင်(ဗုဒ္ဓလောင်းလျှာ) ပါရမီ ဖြည့်စဉ်အခါ သင်၏ သက်သေတည်းဟု အရာအထောင် အသိန်းသော မြည်ခြင်းတို့ဖြင့် မာရ်စစ်သည် အပေါင်းကို လှမ်းမိုးသကဲ့သို့ မြည်းဟည်းခဲ့ပြီ။

မဟာပထဝီ အဟံ တေ တဒါ သက္ခိတိ ဝိရဝသတေန ဝိရဝသဟဿေန ဝိရဝသတသဟဿန မာရဗလံ အဝတ္ထရမာနာ ဝိယ ဥန္နဒါ။(ဇာ-ဋ္ဌ ၁၊ ၈၆။ အပါဒ-ဋ္ဌ၊ ၁၊ ၈၈)’ လို့ ကျမ်းဂန်တွေမှာ ဖော်ပြပါတယ်။

ဖော်ပြပါ မူရင်းကျမ်းတွေမှာ မြေကြီးက သက်သေ ခံတယ်လို့ပဲ ဆိုပါတယ်။ ဝသုန္ဒရီ နတ်သမီးက သက်သေ ခံတယ်လို့ မဆိုပါဘူး။ ဝသုန္ဒရ-ဆိုတဲ့ ပါဠိစကားလုံးရဲ့ အဓိပ္ပာယ်ကိုက မြေကြီး ဖြစ်ပါတယ်။ ဝသု = ရတနာ၊ ဓရ = ဆောင်ထား၊ ဝသုန္ဒရ = ရတနာတွေကို ဆောင်ထားတဲ့ မြေကြီး။ ဒါကြောင့်လည်း မူဟောင်း အမျှဝေကဗျာမှာ ‘ဝသုန္ဒြေ၊ ဤမြေပံသု၊ သိလာထုလည်း၊ သက်သေအမှု တည်စေသော်’လို့ ရေးခဲ့ဟန်တူပါတယ်။ အဓိပ္ပာယ်က ‘ဤမြေကြီးသည် ငါ၏ ကုသိုလ် အတွက် သက်သေအရာ၌ တည်ပါစေ’လို့ ဖြစ်ပါတယ်။ ကျမ်းဂန် အရှိအတိုင်း မှတ်သားရင် မမှားနိုင်ဘူးလို့ ယူဆပါတယ်။ ▢